

(刊物)期: ၁၁ ~ ၂၀ 二十封信 / ရှာနယ် ~ ၁၀၀ 一百份杂志

အကောင်ထား ကာ <a-saun hta:> 留作备用

အကောင်အမ နဲ့ <a-saun a-ma:> 帮助, 资助, 周济

အကောင်အချိတ် နဲ့ <a-saun: a-khyeit> 讥讽, 影射, 指桑骂槐的言词

အပိုင် နဲ့ <a-sain> 团体, 团, 块, 堆

အပိုင်းကဲ ကာ <a-sain zain> 成块地, 成团地

အပိုင်းအမဲ့ နဲ့ <a-sain a-khe:> ①团体, 团, 块, 凝聚物, 淤积物: ထုံးခေါ်သည်တွေတွေများနှင့်ပို့သောအော် ~ ဖြစ်လာသည်။ 石灰质逐渐凝聚成块状物。/ ဒေါသ ~ မှာမကျသေး။ 怒火未消。②(喻)许多, 大量地: ရွှေငွေ ~ ပေးသည့်တိုင်ငါလွှေမြှုပ်မဟုတ်။ 给我金元宝也不会去干(那种事)。

အပိုင်းအပိုင် ကာ <a-sain a-sain> 成块地: ထောင်းကြီးသည် ~ ပြုကြ၏ 大山崩塌, 巨石一块块滚落。

အပိုင်းအတွေ့ နဲ့ <a-sain a-twei> 贵金属块、条、锭

အပိုင်းကောင်း ကာ <a-sain: kaun:> (骑马)跑得快, 驰骋, 疾驰

အပ် နဲ့ <a-sit> ①审问, 审查, 讯问 ②真正的, 地道的, 纯粹的 ③真的 ④过滤

အပ်ခံ နဲ့ <a-sit khan> 【律】受审; 出庭作证

အပ်ခံချက် နဲ့ <a-sit khan gyet> 【律】犯人的供词, 证人的证词

အပ်ခံထုတ် ကာ <a-sit khan htwe> 【律】出庭作证

အပ်တကယ် ကာ <a-sit d-ge> 确实, 真实, 千真万确: ~ ပေါ့။ 当然是千真万确的。

အပ်ခံမြှုန် နဲ့ <a-sit hmon:> 以黄香檀木碾成的擦脸用粉

အပ်ခံကြား နဲ့ <a-sit a-kyaw:> 审查, 审问, 讯问: ~ ခံသည်။ 受审问。

အပ်ခံဘေး နဲ့ <a-sit a-hsei:> 审讯, 审问, 讯问, 审查: ~ ခံသည်။ 受审讯。

အပ်ဘုန် နဲ့ <a-sit a-hman> 真的, 真正的, 纯粹的

အပ် I နဲ့ <a-sin> ①次序, 序列; 系统, 体系 ②习惯, 体统 ③溅出的东西: အိတ် ~ 溅出物; (婉)死了的 II ကာ <a-sin> 时刻, 经常, 一直, 一贯, 一向: ဤရင်နှင့်ဖွေ့ဖာတွေအတွေ့များကိုကျနော်စွဲ ~ မှတ်သားထားသင့်သည်။ 这种痛苦的经验是值得我们时刻记住的。

အပ်ကျွန် နဲ့ <a-sin kyun> 世代为奴的人

အပ်တကျ ကာ <a-sin d-gya:> 按次序, 有次序地

အပ်တကွဲး: ကာ <a-sin d-gwin:> = အပ်တစိုက်

အပ်တစိုက် ကာ <a-sin d-zait> ①按顺序地 ②经常, 不断 ③紧紧跟随着 ④永远, 一贯: ယူအား ~ ကြည့်နိုလေး ဝေးခဲ့သည်။ 始终敬重他。

အပ်တစ် ကာ <a-sin d-zat> = အပ်တစိုက်

အပ်တယျား ကာ <a-sin t-lya:> = အပ်တစိုက်

အပ်တာဝရ ကာ <a-sin hta-w-ra:> 一贯, 经常, 永远

အပ်တဲ့စံ နဲ့ <a-sin hton: zan> 惯例

အပ်တော် နဲ့ <a-sin d-lei:> 习惯, 习俗

အပ်မှုတာ ကာ <a-sin d-m-da:> 经常, 一贯, 永远

အပ်ပေး ကာ <a-sin pei:> (把某物)永远给对方, 赠送: ဒီစာအပ်ရှင်ကို ~ ပါတယ်။ 这本书赠送给你。

အပ်မှုက္ခာ ကာ <a-sin m-kwa:> 不间断地, 不停地, 一贯

အပ်မှုပျက် ကာ <a-sin m-pyet:> ①依次地, 有次序地 ②一贯, 向来

အပ်မြှုပ် ကာ <a-sin m-pyat:> ①永远, 一向 ②连续不断, 源源: ရောဝါမြှုပ်ရေသည်ပင်လယ်ထဲသို့ ~ ဒီဆင်းမြှုပ်။ 伊洛瓦底江水源源流入大海。

အပ်မြို့: ကာ <a-sin hmi:> 依次, 按顺序

အပ်မြို့ I ကာ <a-sin lait> 遵照传统习惯, 遵守传统 II ကာ <a-sin lait> 按前后或大小顺序: အကိုးအသုံး ~ သည်။ 按大小顺序放好。

အပ်သြုံးပြု့ ကာ <a-sin th-phyn:> ①永远, 一贯, 一直, 经常, 向来: မြှုပ်ရောသည် ~ စီးဆင်းရွှေ.လျားနေသည်။ 江河滚滚, 永不停息。②按顺序, 依次

အပ်သင့် ကာ <a-sin thin:> 合适, 适宜, 恰当: စာအပ်များကိုဖြစ်သင့်ယ်လိုက်စိုးထားသည့်မှာ ~ လွှာပေသည်။ 书按大小排列是很合适的。

အပ်အရှုံး နဲ့ <a-sin a-su:> = အရှုံအပ်

အပ်အစိုက် ကာ <a-sin a-sait> = အပ်တစိုက်

အပ်အဆက် နဲ့ <a-sin a-hset> 历代, 代代, 连续不断的事物: ဘိုးဘေးဘိုးဘင် ~ ကလုပ်လာခဲ့သောလုပ်ငန်း 族祖辈辈从事的事业

အပ်အတိုင်း: ကာ <a-sin a-tain:> ①依次 ②连续, 接连不断, 一贯

အပ်အမြဲ ကာ <a-sin a-mye:> 永久, 永远, 一贯, 一向, 向来

အပ်အလာ I နဲ့ <a-sin a-la> 传统, 习惯: ရွှေး ~ ထုံး အတိုင်း: 按老的传统…… II ကာ <a-sin a-la> 代代相传: ဆေးကျွမ်းများကို ~ လက်သုံးပြုသွားသို့ 为了世世代代能利用这些医药经典著作……

အပ်သိ I ကာ <a-sin thi:> 非常了解底细, 熟知 II နဲ့ <a-sin: dhi:> 了解底细的人

အပ်လုံး နဲ့ <a-si> 串线, 串绳, 鞭绳

အပ်ကြီး နဲ့ <a-si gyo:> 串线, 串绳, 鞭绳: ပုတီး ~ 念珠的串线

အပ်လုံး နဲ့ <a-si:> 捆, 束, 扎

အပ်ပြုးပြု နဲ့ <a-si: pyei> ①(东西)散了, 散开: ဝါး ~ သားခဲ့သည်။ 始终敬重他。